

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန



သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်

ဆွေးနွေးသူ

ဦးဝင်းရွှေ

ညွှန်ကြားရေးမှူး

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

ဆွေးနွေးမည့် အစီအစဉ်

- မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့်သဘာဝဘေးအန္တရာယ်များ
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မူဝါဒ
- မြန်မာနိုင်ငံတွင် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် ဖွဲ့စည်းဆောင်ရွက်မှုများ
- သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်
- ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ
- အာဆီယံဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှု
- အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုမူဘောင်နှင့် ဥပဒေများ

မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ

မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့်ဘေးအန္တရာယ်များ

- ▶ မီးဘေး(Fire)
- ▶ ရေဘေး(Flood)
- ▶ လေဘေး(Storm)
- ▶ မိုးကြိုးဘေး(Lightning)
- ▶ ငလျင်ဘေး(Earthquake)
- ▶ ဆူနာမီဘေး(Tsunami)
- ▶ မြေပြိုဘေး(Landslide)
- ▶ မိုးခေါင်ရေရှားဘေး(Drought)



နာဂစ်ဆိုင်ကလုန်းမုန်တိုင်း

- ၂၀၀၈ခုနှစ် မေလ (၂)(၃)
- ဧရာဝတီတိုင်းဒေသကြီး (၇)မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး (၄၀)မြို့နယ်
- သေဆုံးသူ (၁၃၈၃၇၃)ဦး
- ဆုံးရှုံးမှုတန်ဖိုး (၁၁.၇) ထရီလီယံကျပ်




ဂီရိဆိုင်ကလုန်းမုန်တိုင်း

- ၂၀၁၀ခုနှစ်၊ အောက်တိုဘာလ(၂၂)
- ရခိုင်ပြည်နယ် (၈)မြို့နယ်၊
မန္တလေးတိုင်းဒေသကြီး (၁)မြို့နယ်၊
မကွေးတိုင်းဒေသကြီး(၄)မြို့နယ်
- သေဆုံးသူ - ၅၇ ဦး
- ဆုံးရှုံးမှုတန်ဖိုး ကျပ်(၀.၀၂၄)ထရီလီယံ



မကွေးတိုင်းဒေသကြီးလျှပ်တပြက်ရေဘေး

- ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၁၉/၂၀)
- မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ဆိပ်ဖြူ၊
ပေါက်၊ မြိုင်
- သေဆုံး/ပျောက်ဆုံးသူ- ၁၆၁ ဦး
- ဆုံးရှုံးမှုတန်ဖိုး- ကျပ်(၁၅၄၆.၅၂၅) သန်း



- ၂၀၁၁ခုနှစ်၊ မတ်လ(၂၄)
- တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲ
- (၇) ရစ်ချ်တာစကေး
- သေဆုံးသူ - ၇၆ ဦး
- ဒဏ်ရာရသူ- ၁၀၀ ဦး
- ဆုံးရှုံးမှုတန်ဖိုးကျပ်(၃၀၃၁.၃၀)သန်း




သပိတ်ကျင်းငလျင်ဘေး

- ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁)
- စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး
တိုင်းဒေသကြီး
- သေဆုံးသူ- ၁၈ ဦး
- ဒဏ်ရာရရှိသူ- ၁၁၄ ဦး
- ဆုံးရှုံးမှုတန်ဖိုး- ကျပ် (၈၁၄၀.၁၂) သန်း




အုပ်စု	ပမာဏ	တစ်နှစ် ပျဉ်းမျှ ငလျင်ကြိမ်နှုန်း
အလွန်အားကြီး	၈နှင့် အထက်	၁
လွန်စွာအားကြီး	၇ - ၇.၉	၁၈
အားကြီး	၆ - ၆.၉	၁၂၀
အသင့်အတင့်	၅ - ၅.၉	၈၀၀
သေးငယ်	၄ - ၄.၉	၆ ၂၀၀ (ခန့်မှန်းခြေ)
လွန်စွာသေးငယ်	၃ - ၃.၉	၄၉ ၀၀၀ (ခန့်မှန်းခြေ)
အလွန် သေးငယ်	< ၃.၀	M2-3: တစ်ရက် အကြိမ် ၁၀၀၀ ခန့် M1-2: တစ်ရက် အကြိမ် ၈၀၀၀ ခန့်

ငလျင်ဇုန်ပြမြေပုံ




စစ်ကိုင်း ပြတ်ရွေ့ကြောနှင့် မြို့ကြီးများ

The Sagaing fault, seismicity and the cities



မြေလျင်ပြန်လည်လှုပ်ခတ်မှု ဖြစ်နိုင်ခြေ ၄၇၅ နှစ် အတွက် မြေလျင်အန္တရာယ်ပြမြေပုံ

ရန်ကုန်တိုင်းဒေသကြီး



ရက်စွဲ/နှစ်	နေရာ	ပမာဏနှင့်မှတ်တမ်းအကျဉ်း
၈၆၈	ပဲခူး	ရွှေမော်မောစေတီပြုကျသည်။
၈၇၅	ပဲခူး	ရွှေမော်မောစေတီပြုကျသည်။
၁၄၂၉	အင်းဝ	သူရဲရည်နှင့်အခြားအဆောက်အအုံများပြုကျသည်။
၁၄၆၇	အင်းဝ	ပုထိုးများ၊ ဂူဘုရားများနှင့်အုတ်ကျောင်းဆောင် များပျက်စီးခဲ့သည်။
၂၄-၇-၁၄၈၅	စစ်ကိုင်း	ထင်ရှားသောစေတီတော်များပြုကျခဲ့သည်။
၁၅၀၁	အင်းဝ	စေတီများနှင့်အခြားအဆောက်အအုံများပြုကျသည်။
၁၃-၉-၁၅၆၄	ပဲခူး	ရွှေမော်မောနှင့်မဟာစေတီအပါအဝင်စေတီများစွာပြုကျခဲ့သည်။
၁၅၆၇	ပဲခူး	ကျိုက္ကောစေတီပြုကျသည်။
၁၅၈၂	ပဲခူး	မဟာစေတီထီးတော်ပြုကျသည်။
၉-၂-၁၅၈၈	ပဲခူး	စေတီများနှင့်အခြားအဆောက်အအုံများပြုကျသည်။
၃၀-၃-၁၅၉၁	ပဲခူး	ရွှေသာလျောင်းဘုရားကြီးပျက်စီးခဲ့သည်။
၂၃-၆-၁၆၂၀	အင်းဝ	မြေပြင်အက်ကြောင်းများဖြစ်ပေါ်သည်။ ငလျင်လှိုင်းကြောင့်မြစ်အတွင်းငါးများသေဆုံးကုန်သည်။
၈-၈-၁၇၁၄	အင်းဝ	စေတီများနှင့်အခြားအဆောက်အအုံများပြုကျသည်။ မြစ်ရေကျိုးပေါက်ကာမြို့တွင်းသို့ လျှံတက်ခဲ့သည်။
၄-၆-၁၇၅၇	ပဲခူး	ရွှေမော်မောစေတီပျက်စီးသည်။
၂-၄-၁၇၆၂	စစ်တွေ	M=8.5 ဖျက်ဆီးအားအလွန်ပြင်းထန်သောငလျင်ကြီးဖြစ်ပြီးဘင်္ဂလား၊ ရခိုင်အပြင်ကာလကတ္တားမြို့အထိထိခိုက်ပျက်စီးခဲ့သည်။
၂၇-၁၂-၁၇၆၈	ပဲခူး	ရွှေတိဂုံစေတီအထက်ပစ္စယံထိပြုကျခဲ့သည်။ ပုညရတနာစေတီပြုကျခဲ့သည်။
၂၃-၃-၁၈၃၉	အင်းဝ	စေတီနှင့်မြို့ရိုးများပြုကျသည်။ မြေပြင်အက်ကြောင်းများဖြစ်သည်။ မြစ်ရေအထက်သို့ အကြိမ်ကြိမ်ဆန်တက်စီးခဲ့သည်။ မင်းကွန်းစေတီကြီးကျိုးပြတ်ခဲ့ကာလူ့ဥပဒေမူဝါဒအထိသေဆုံးသည်။
၃-၁-၁၈၄၈	ကျောက်ဖြူ	ဝန်ထမ်းအဆောက်အအုံများနှင့်အခြားအဆောက်အအုံများပျက်စီးခဲ့သည်။
၂၄-၈-၁၈၅၈	ပြည်	ပြည်ဟင်္သာတ၊ သရက်မြို့တို့တွင်အိမ်များနှင့်စေတီအပေါ်ပိုင်းများပြုကျသည်။ အင်းဝ၊ စစ်တွေ၊ ကျောက်ဖြူနှင့်ရန်ကုန်တွင်လည်းအပျက်အစီးအချို့ရှိခဲ့သည်။
၈-၁၀-၁၈၈၈	ပဲခူး	မဟာစေတီပြုကျသည်။
၂၅-၅-၁၉၁၂	ရပ်စောက်	M=8; ငလျင်တိုင်းစက်ဖြင့် တိုင်းတာရရှိသည့် ငလျင်များအနက် နိုင်ငံတဝှမ်းလုံး မှစံစားရသည့်အကြီးဆုံး ငလျင်ဖြစ်သည်။ လူဦးရေကျပ်သောဒေသတွင်ဗဟိုပြုခဲ့သဖြင့် သိသာသောသေပျောက်ဆုံးရှုံးမှုမရှိပါ။
၅-၇-၁၉၁၇	ပဲခူး	ရွှေမော်မောစေတီပြုကျသည်။
၁၇-၁၂-၁၉၂၇	ရန်ကုန်	ဒေးဒရိုမြို့အထိခံစားရသည်။
၈-၈-၁၉၂၉	တောင်ငူအနီး	(ဆွာငလျင်) ရထားလမ်းများကွေးကောက်ကုန်သည်။ တံတားများ၊ ရေမြောင်းဘောင်များပြုကျကာဝန်တင်တွဲများတိမ်းမောက်သည်။
၅-၅-၁၉၃၀	ခရမ်းမြို့ အနီး	M=7.3 (စစ်ကိုင်းပြတ်ရွှေ့ကြောင်းအတိုင်း) ပဲခူးမှတောင်ဖက်သို့ တောင်မြောက်ဘက်သို့လှုပ်ရှားမှုတစ်ခုတည်းဖြစ်သောအပြင်အမြင်ဆုံးပြင်းအားမာကယ်လီစကေးအတန်း (၉) အထိခံရကာပဲခူးတွင်လူရှပ်ခန့်နှင့်ရန်ကုန်တွင်လူရှပ်ခန့် သေဆုံးသည်။
၃-၁၂-၁၉၃၀	ညောင်လေးပင်	M=7.3 (ဖြူငလျင်) ရထားလမ်းများကွေးကောက်သည်။ လူဦးခန့် သေဆုံးသည်။
၂၇-၁-၁၉၃၁	အင်းတော်ကြီး ကန်အရှေ့ဖက်	M=7.6 (မြစ်ကြီးနားငလျင်) အပြင်းထန်ဆုံးမာကယ်လီစကေးအတန်း (၉) အထိ၊ အက်ကြောင်းများအပျက်အစီးများရှိသည်။
၁၂-၉-၁၉၄၆	တကောင်း	M=7.5
၁၆-၇-၁၉၅၆	စစ်ကိုင်း	M=7.0 စေတီများစွာပြင်းထန်စွာ ထိခိုက်သည်။ လူ၄၀မှ၅၀ထိသေဆုံးသည်။
၈-၇-၁၉၇၆	ပုဂံ	M=6.8 (ပုဂံငလျင်) ပုဂံညောင်ဦးဒေသရှိစေတီ ပေါင်း များစွာပြုကျပျက်စီးသည်။ လူတစ်ဦးသေဆုံးသည်။
၅-၁-၁၉၉၁	တကောင်း	M=6.8 တကောင်းမြို့အနီးစေတီများပြုကျသည်။ မြေပြင်အက်ကြောင်းကြီးများဖြစ်သည်။
၂၂-၉-၂၀၀၃	တောင်တွင်းကြီး	M=6.8 ကျေးလက်နေအိမ်များနှင့်သာသနိက အဆောက်အအုံများပြင်းထန်စွာထိခိုက်ပျက်စီးသည်။ လူ၇ဦးသေဆုံးသည်။
၁၂-၃-၂၀၁၁	တာချီလိတ်	M=6.8 တာချီလိတ်မြို့ မြောက်ဖက် တာလေ မြို့ အနီးတဝိုက် တွင် နေအိမ်များနှင့်သာသနိက အဆောက်အအုံများပြင်းထန်စွာထိခိုက်ပျက်စီးသည်။ လူ၇၁ဦး သေဆုံးသည်။
၁၁-၁၁-၂၀၁၂	သပိတ်ကျင်း	M=6.8 သပိတ်ကျင်း၊ စဉ့်ကူး၊ ရွှေဘိုဒေသများတွင် နေအိမ်များနှင့်သာသနိက အဆောက်အအုံများပြင်းထန်စွာထိခိုက်ပျက်စီးသည်။ လူ၂၆ဦး သေဆုံးသည်။


၂၀၁၅ခုနှစ်ရေဘေးဖြစ်ပွားမှု

- ၂၀၁၅ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအတွင်း
- နေပြည်တော်မှအပ တိုင်းဒေသကြီး/ပြည်နယ်များ
- သေဆုံးသူ- ၁၈၁ ဦး
- ဆုံးရှုံးမှုတန်ဖိုး-ကျပ်(၂၂၄၈၅၃.၉၇၈)သန်း



ကယားပြည်နယ်မြေပြိုဘေး

- ၂၀၁၅ခုနှစ်၊အောက်တိုဘာလ
- ကယားပြည်နယ်၊ ဖားဆောင်မြို့နယ်၊
မော်ချီးဒေသ
- သေဆုံးသူ- ၂၂ ဦး
- ဆုံးရှုံးမှုတန်ဖိုး-ကျပ် (၂၂၇.၀၀) သန်း



မြန်မာနိုင်ငံတစ်ဝန်းလေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းဖြစ်ပွားမှု

- ၂၀၁၆ခုနှစ်၊ ဧပြီလမှစ၍ ဖြစ်ပွားခဲ့သော တိုင်းဒေသကြီး/ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း ဖြစ်ပွားမှု
- သေဆုံးသူ-၄၅ ဦး



မြန်မာနိုင်ငံတစ်ဝန်းရေဘေးဖြစ်ပွားမှု

- ၂၀၁၆ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ တိုင်းဒေသကြီး/ပြည်နယ်များတွင်ရေဘေးဖြစ်ပွားမှု
- သေဆုံးသူ- ၁၁ ဦး



(၂၀၁၆-၂၀၁၉) ရေဘေးဖြစ်ပွားမှုအခြေအနေ

ထိခိုက်ပျက်စီးမှု	ဖြစ်ပွားသည့်ခုနှစ်		
	၂၀၁၆-၂၀၁၇	၂၀၁၇-၂၀၁၈	၂၀၁၈-၂၀၁၉
အိမ်ခြေ	၉၅၇၉၄	၅၇၈၁၀	၂၀၂၃၅
အိမ်ထောင်စု	၁၉၂၃၁၂	၆၄၈၇၀	၆၆၁၁၃
လူဦးရေ	၆၁၅၂၀၃	၂၆၈၇၈၃	၄၂၆၅၃၆
သေဆုံး	၈၃	၂၁	၃၄

(၂၀၁၆-၂၀၁၉) မိုးကြိုးဘေးဖြစ်ပွားမှုအခြေအနေ

ထိခိုက်ပျက်စီးမှု	ဖြစ်ပွားသည့်ခုနှစ်		
	၂၀၁၆-၂၀၁၇	၂၀၁၇-၂၀၁၈	၂၀၁၈-၂၀၁၉
အကြိမ်အရေအတွက်	၅၃	၁၁၄	၁၂၄
သေဆုံး	၅၉	၁၁၅	၁၂၃
ဒဏ်ရာရ	-	၃၈	၃၅

လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း

လျှပ်စီးလက်ခြင်းမဖြစ်မီကြိုတင်လုပ်ဆောင်ရန်အချက်များ

- ❖ နေအိမ်အဆောက်အအုံများတွင် မိုးကြိုးလွှဲတပ်ဆင်အသုံးပြုပါ။
- ❖ ပြတင်းပေါက်မှန်များအား အလင်းဝင်ရောက်မှုမှကာကွယ်ပါ(စက္ကူကပ်ခြင်း၊ လိုက်ကာတပ်ဆင်ခြင်း)
- ❖ လျှပ်စစ်မီးဖြတ်သော ပင်မမိန်းခလုတ်များတပ်ဆင်ပါ။
- ❖ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းအပါအဝင် မိသားစုဝင်များအား မိုးကြိုးအန္တရာယ်နှင့် ဆောင်ရန်/ရှောင်ရန် သတိပေးချက်များ အသိပေးထားပါ။

လျှပ်စီးလက်မှုဖြစ်ပွားစဉ် အိမ်အတွင်းရှိနေလျှင်

- ❖ လျှပ်စီးလက်မှုဖြစ်ပွားစဉ် ရေသုံးစွဲခြင်း၊ ရေချိုးခြင်းမပြုလုပ်ပါနှင့်၊ သတ္တုနှင့်ဆက်စပ်ပစ္စည်းများတွင် လျှပ်စီးဝင်နိုင်သည်ကိုသတိပြုပါ။
- ❖ သံနှင့်ပြုလုပ်ထားသော အရာဝတ္ထုများနှင့် ဝေးဝေးနေပါ။
- ❖ တယ်လီဖုန်းများအသုံးမပြုပါနှင့်။
- ❖ အိမ်တွင်းလျှပ်စစ်အသုံးအဆောင်ပစ္စည်းများမှ မီးပလပ်များဖြုတ်ထားပါ။ မီးခလုတ်များပိတ်ထားပါ။
- ❖ ပြတင်းပေါက်နှင့်ဝေးရာတွင်နေပါ။

လျှပ်စီးလက်မှုဖြစ်ပွားစဉ် အိမ်အပြင်တွင် ရှိနေလျှင်

- ❖ မိမိနေထိုင်သော နေရာအနီးတစ်ဝိုက်တွင် မိုးကြိုးပစ်နိုင်သည့် အန္တရာယ်ရှိပါက အိမ်အတွင်း (သို့မဟုတ်) အဆောက်အအုံအတွင်းသို့ ဝင်ပါ။
- ❖ ကွင်းပြင်(သို့မဟုတ်)သစ်တောများထဲသို့ ရောက်ရှိနေပါက သစ်ပင်ငယ်များရှိနေသည့် အနိမ့်ပိုင်းသို့ ဝင်ရောက်ပြီး အကာအကွယ်ယူပါ။
- ❖ ဆံပင်များထောင်လာသည်ဟုခံစားရပါက ဒူးပေါ်လက်ယှက်တင်၍ ပုဆစ်တုပ်ထိုင်ပါ။ ဝမ်းလျားမမှောက်ပါနှင့်။
- ❖ စက်ဘီး/ဆိုင်ကယ်ပေါ်တွင် ရောက်ရှိနေပါက အမြန်ဆုံးဆင်းပါ။
- ❖ ကွင်းပြင်ကျယ်တွင် လူစုလူဝေးဖြစ်နေပါက အမြန်ဆုံးလူစုခွဲပါ။
- ❖ သွပ်ဆူးကြိုးကာထားသော ခြံစည်းရိုး၊ သံထည်ပစ္စည်း၊ သံလမ်းများအနီးတွင် မနေပါနှင့်။
- ❖ ရေလွှမ်းနေသော လမ်းများပေါ်သို့ သွားလာခြင်း၊ ရပ်နေခြင်းမပြုပါနှင့်။
- ❖ လွင်တီးခေါင်ကုန်းပြင်ရှိ သစ်ပင်၊ အဆောက်အဦအနီးတွင် မနေပါနှင့်။

လျှပ်စီးလက်ခြင်း ဖြစ်ပွားပြီးနောက် လိုက်နာရန်အချက်များ

- ❖ မိုးကြိုးပစ်ပြီးနာရီဝက်ခန့်ကြာ ဘေးကင်းလုံခြုံမှုသာ အပြင်ထွက်ပါ။
- ❖ မိုးကြိုးပစ်ခံရသော သစ်ပင်များမီးလောင်ခြင်းမှ နေအိမ်များသို့ ကူးစက်နိုင်သဖြင့် သတိထားကြည့်ရှုနေထိုင်ပါ။
- ❖ လျှပ်စစ်မီးကြိုးများပြတ်တောက်ခြင်းကို သတိထားရှောင်ရှားပါ။ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးသတင်းပို့ပါ။ ဘေးပတ်ဝန်းကျင်ကိုလည်း သတိပေးပါ။
- ❖ မိုးကြိုးစက်ကွင်းထိထားသော လူနာများအား အမြန်ဆုံးဆေးအကူအညီရရှိရေး ဆောင်ရွက်ပါ။
- ❖ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများကို အထူးဂရုပြုကူညီပါ။

(၂၀၁၆-၂၀၁၉) မြေပြိုတားဖြစ်ပွားမှုအခြေအနေ

ထိခိုက်ပျက်စီးမှု	ဖြစ်ပွားသည့်ခုနှစ်		
	၂၀၁၆-၂၀၁၇	၂၀၁၇-၂၀၁၈	၂၀၁၈-၂၀၁၉
အိမ်ခြေ	၂၂၆၆	၇၀၅၂	၅၀၄၀
အိမ်ထောင်စု	၃၀၉၅	၆၈၃၆	၅၀၄၆
လူဦးရေ	၁၃၃၉၃	၂၉၅၃၅	၂၀၆၉၁
သေဆုံး	-	-	၂


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏
မူဝါဒ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မူဝါဒများ

- အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝ ရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ်ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် အားလုံးအကျိုးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေး၊
- ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကိုကြုံကြုံခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသောပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေး၊
- လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူပြည်သားများသာတူညီမျှ ရရှိခံစားစေပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊
- ပြည်သူလူထု၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရန် ဦးတည်ဆောင်ရွက်ရေး။

မြန်မာနိုင်ငံတွင်သဘာဝဘေးစီမံခန့်ခွဲမှုအတွက်ဖွဲ့စည်းဆောင်ရွက်မှုများ

National Disaster Management Committee Institution



အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

အကြံပေးအဖွဲ့

တိုင်းဒေသကြီး/ပြည်နယ်
သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ
ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့

မြို့နယ်
သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့

ရပ်ကွက်/ကျေးရွာ
သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့

သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ

ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေ
ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ

လုံခြုံရေးလုပ်ငန်းကော်မတီ

သတင်းနှင့်ပြန်ကြားရေး
လုပ်ငန်းကော်မတီ

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ
စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ

နိုင်ငံတကာဆက်ဆံရေးလုပ်ငန်း
ကော်မတီ

ရှာဖွေကယ်ဆယ်ရေး
လုပ်ငန်းကော်မတီ

ပို့ဆောင်ဆက်သွယ်ရေး
လုပ်ငန်းကော်မတီ

ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်
တည်ဆောက်ရေးလုပ်ငန်းကော်မတီ

ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီး
ဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ
ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
လုပ်ငန်းကော်မတီ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

ရည်ရွယ်ချက်

- နိုင်ငံတော်အတွင်း အချိန်ကာလအလျောက်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျပြုလုပ်ထားနိုင်ရန်၊
- သဘာဝဘေးအန္တရာယ်ကျရောက်လာသည့်အခြေအနေတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေးလုပ်ငန်းများကို လျင်မြန်သွက်လက်စွာနှင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်။

ဖွဲ့စည်းပုံ

၁။ ဒုတိယသမ္မတ-၂		ဥက္ကဋ္ဌ
၂။ ပြည်ထောင်စုဝန်ကြီး	ပြည်ထဲရေးဝန်ကြီးဌာန	ဒုတိယဥက္ကဋ္ဌ
၃။ ပြည်ထောင်စုဝန်ကြီး	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန	ဒုတိယဥက္ကဋ္ဌ
၄။ ပြည်ထောင်စုဝန်ကြီး	သမ္မတရုံးဝန်ကြီးဌာန	အဖွဲ့ဝင်
၅။ ပြည်ထောင်စုဝန်ကြီး	ကာကွယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
၆။ ပြည်ထောင်စုဝန်ကြီး	နယ်စပ်ရေးရာဝန်ကြီးဌာန	အဖွဲ့ဝင်
၇။ ပြည်ထောင်စုဝန်ကြီး	နိုင်ငံတော်အတိုင်ပင်ခံရုံး	အဖွဲ့ဝင်
၈။ ပြည်ထောင်စုဝန်ကြီး	ပြန်ကြားရေးဝန်ကြီးဌာန	အဖွဲ့ဝင်
၉။ ပြည်ထောင်စုဝန်ကြီး	သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန	အဖွဲ့ဝင်
၁၀။ ပြည်ထောင်စုဝန်ကြီး	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန	အဖွဲ့ဝင်
၁၁။ ပြည်ထောင်စုဝန်ကြီး	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
၁၂။ ပြည်ထောင်စုဝန်ကြီး	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင် ဝန်ကြီးဌာန	

၁၃။ ပြည်ထောင်စုဝန်ကြီး	လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန	အဖွဲ့ဝင်
၁၄။ ပြည်ထောင်စုဝန်ကြီး	အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန	အဖွဲ့ဝင်
၁၅။ ပြည်ထောင်စုဝန်ကြီး	စက်မှုဝန်ကြီးဌာန	အဖွဲ့ဝင်
၁၆။ ပြည်ထောင်စုဝန်ကြီး	စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
၁၇။ ပြည်ထောင်စုဝန်ကြီး	ပညာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
၁၈။ ပြည်ထောင်စုဝန်ကြီး	ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန	အဖွဲ့ဝင်
၁၉။ ပြည်ထောင်စုဝန်ကြီး	စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
၂၀။ ပြည်ထောင်စုဝန်ကြီး	ဆောက်လုပ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်

၂၁။ ပြည်ထောင်စုဝန်ကြီး တိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အဖွဲ့ဝင်

၂၂။ ပြည်ထောင်စုဝန်ကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အဖွဲ့ဝင်

၂၃။ ဝန်ကြီးချုပ် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံး အဖွဲ့ဝင်

၂၄။ ဒုတိယဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန အဖွဲ့ဝင်

၂၅။ စစ်ဦးစီးအရာရှိချုပ်(ကြည်း)ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အဖွဲ့ဝင်

၂၆။ စစ်ဦးစီးအရာရှိချုပ်(ရေ)ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) အဖွဲ့ဝင်

၂၇။ စစ်ဦးစီးအရာရှိချုပ်(လေ)ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) အဖွဲ့ဝင်

၂၈။ ဒုတိယဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အတွင်းရေးမှူး

၂၉။ ညွှန်ကြားရေးမှူးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွဲဖက်အတွင်းရေးမှူး

လုပ်ငန်းတာဝန်

- ကော်မတီ၏ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော အဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ အဆင့်ဆင့်သောလုပ်ငန်းများအနက် အရေးကြီးသော လုပ်ငန်းများအား မူဝါဒပေးခြင်း၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်တိုးတက်မှုကို ပြန်လည်သုံးသပ်၍ လိုအပ်သလို လမ်းညွှန်ခြင်း။
- သဘာဝဘေးကြုံတွေ့နေချိန်တွင် ပြည်တွင်းစွမ်းအားစုများကို လိုအပ်သလိုထုတ်နုတ်သုံးစွဲ နိုင်ရေးဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များ ချမှတ်ပေးခြင်း။
- ပြည်ပမှအကူအညီလိုအပ်သည်ဟု ဆုံးဖြတ်သောကိစ္စများအတွက် ပေါင်းစပ်ဆောင်ရွက်ရေး ဆိုင်ရာ အခြေခံမူဝါဒများချမှတ်ပေးခြင်း။
- နိုင်ငံတော်ဘဏ္ဍာနှင့် နိုင်ငံတော်ပိုင်အရင်းအမြစ်များအား စီမံခန့်ခွဲလျက် လိုအပ်သော နေရာများသို့ ကူညီပေးခြင်း။

- သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်စေရေးနှင့် အခက်အခဲအဟန့်အတား မရှိစေရေးအတွက် လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်းများအား အလွဲသုံးစားမှုမရှိစေရေးအတွက် လည်းကောင်း၊ သဘာဝဘေးကြုံတွေ့နေချိန်နှင့် ကြုံတွေ့ပြီးချိန်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လည်းကောင်း လိုအပ်ပါက အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ခြင်း။

လုပ်ငန်းကော်မတီ(၁၂)ခုနှင့် ဦးဆောင်ဝန်ကြီးဌာနများ

စဉ်	လုပ်ငန်းကော်မတီအမည်	ဦးဆောင်ဝန်ကြီးဌာန
၁	အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ	လူမှု/ကယ်ဆယ်
၂	နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ	နိုင်ငံခြားရေး
၃	ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ	ပြည်ထဲရေး
၄	လုံခြုံရေးလုပ်ငန်းကော်မတီ	ပြည်ထဲရေး
၅	သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ	ပြန်ကြားရေး
၆	အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ	စိုက်/မွေး/ဆည်
၇	ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ	ပို့ဆောင်/ဆက်သွယ်ရေး
၈	သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ	သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
၉	ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ	ကျန်းမာရေးနှင့်အားကစား
၁၀	ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ	စီမံကိန်းနှင့်ဘဏ္ဍာရေး
၁၁	ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ	ဆောက်လုပ်ရေး
၁၂	ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ	လူမှု/ကယ်ဆယ်

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်


သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၏ ပန်းတိုင် (Goals of Disaster Management)

- သဘာဝဘေးအန္တရာယ်ကြောင့် လူ့အသက်အိုးအိမ်စည်းစိမ်နှင့် သဘာဝပတ်ဝန်းကျင်တို့ ထိခိုက်ဆုံးရှုံးမှုများမှကာကွယ်ရန်။

သဘာဝဘေးကြောင့် ထိခိုက်နိုင်မှုအတိုင်းအတာ

- သဘာဝဘေးကြောင့်ထိခိုက်နိုင်မှုအတိုင်းအတာ သည် အောက်ပါအကြောင်း (၃) ရပ် အပေါ်အဓိကမူတည်ပါသည်-
 - ဘေးဒဏ်ခံရသောဒေသ၏ ပျော့ကွက်၊ အားနည်းချက်ရှိမှုအတိုင်းအတာနှင့် လူနေမှု အစိတ်/ အကျဲ
 - ကြိုတင်ပြင်ဆင်ထားမှုအခြေအနေ
 - ကျရောက်သော သဘာဝဘေးအမျိုးအစားနှင့် ပြင်းအားအတိုင်းအဆ

ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်း



Prevention and Mitigation- ကြိုတင်ကာကွယ်ခြင်းနှင့် ထိခိုက်မှု လျော့နည်းသက်သာ စေခြင်း

- ❖ ဘေးအန္တရာယ်ဖြစ်ပွားသောအခါ ထိခိုက်ဆုံးရှုံးမှုများလျော့နည်း သက်သာစေရန် ကြိုတင် စီမံဆောင်ရွက်ထားရှိခြင်း
 - ဘေးအန္တရာယ်ဒဏ်ခံနိုင်သည့် ဆောက်လုပ်မှုများ
 - အများပြည်သူသိရှိစေရန် အသိပညာပေးအစီအစဉ်များ

Preparedness- ကြိုတင်ပြင်ဆင်ခြင်း

- ❖ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများ
 - ဘေးလျော့ပါးရေးအစီအမံများရေးဆွဲထားရှိခြင်း၊
 - ပြည်သူများပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊
 - သဘာဝဘေးအသိပညာပေးဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်း၊
 - ကြိုတင်သတိပေးစနစ် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း၊

Response - တုံ့ပြန်ခြင်း

- ❖ ဘေးအန္တရာယ်ဖြစ်ပွားနေစဉ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ
 - ဘေးသင့် ပြည်သူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်း၊
 - ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ဒဏ်ရာရ/ပျောက်ဆုံး/သေဆုံးသူများအား ရှာဖွေကူညီ ကယ်ဆယ်ပေးခြင်း
 - အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်း၊

Reconstruction and Rehabilitation - ပြန်လည်တည်ဆောက်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း

- ❖ ဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် လုပ်ငန်းများပြန်လည် လည်ပတ် လုပ်ဆောင် နိုင်ရန် ဆောင်ရွက်သည့်ရှေးဦးပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် မူလအခြေအနေ ထက်ပိုမိုကောင်းမွန်သည့်အခြေအနေသို့ရောက်ရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေးနှင့် ချိတ်ဆက် ဆောင်ရွက်ရသည့် ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများပါဝင်ပါသည်။
 - ပြတ်တောက်သွားသော သို့မဟုတ် ထိခိုက်ပျက်စီးသွားသော အဓိကဝန်ဆောင်မှု လုပ်ငန်းများကို ပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဖြင့် ထိခိုက်ခံရသူ များ၏ဘဝနေထိုင်မှု အခြေအနေများကို အလျင်အမြန် ပြန်လည်ထိန်းသိမ်းပေးသည့် လုပ်ငန်းများ၊
 - ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျော့ချရေး အစီအမံများကိုထည့်သွင်း စဉ်းစားပြီး၊ အိုးအိမ်များနှင့်အခြား အခြေခံအဆောက်အအုံများဆောက်လုပ်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

လူမှုဝန်ထမ်းဦးစီးဌာန

ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဦးစီးဌာန

ပြန်လည်ထူထောင်ရေး
ဦးစီးဌာန

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ်ချက်

- သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဒုက္ခသည်များအား စားဝတ်နေရေး လတ်တလောသက်သာချောင်ချိမှုရရှိစေရေးအတွက် အထောက်အပံ့ပေးရန်၊
- သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးရန်၊

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏လုပ်ငန်းတာဝန်

- ဘေးသင့်သူများ လတ်တလောစားဝတ်နေရေး ပြေလည်စေရန် ထောက်ပံ့ခြင်း၊
- လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကြောင့် ထွက်ပြေးတိမ်းရှောင်သူများအား ထောက်ပံ့ခြင်း၊
- မြစ်နှင့်ပင်လယ်အတွင်း သဘာဝဘေးကြုံတွေ့မှုကြောင့် ပြည်တွင်း၊ ပြည်ပ နယ်မြေ ရပ်ခြားသို့ရောက်ရှိသွားသူများအား ထောက်ပံ့ခြင်း၊
- ငတ်မွတ်ဘေးကျရောက်သူများအား ထောက်ပံ့ခြင်း၊
- ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခြင်း၊
- သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

အရေးပေါ်ကယ်ဆယ်ထောက်ပံ့ခြင်း

- ဆန်ရိက္ခာ

- လူကြီး/ကလေး(၁)ဦးလျှင် တစ်ရက် ဆန်နို့ဆီဘူး(၂)ဘူး
- (၇) ရက်မှ(၁)လ အထိဘေးဖြစ်ရာဒေသ၏ ဆန်ရိက္ခာရှားပါးမှုနှင့် ဆုံးရှုံးပျက်စီးမှု
အခြေအနေပေါ်မူတည်ပြီးထောက်ပံ့ပါသည်

သေဆုံးသူထောက်ပံ့မှု

- သေဆုံးသူ(၁)ဦးလျှင်
- ဒဏ်ရာရလူနာ(၁)ဦးလျှင်

၃၀၀,၀၀၀/-
၅၀,၀၀၀/-

အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှု

- မီးဘေးသင့်အိမ်(၁)လုံး(တိုက်အိမ်)(လုံးဝပျက်စီး)
- မီးဘေးသင့်အိမ်(၁)လုံး(သွပ်မိုး/ပျဉ်ကာ)(လုံးဝပျက်စီး)
- မီးဘေးသင့်အိမ်(၁)လုံး(ခနိမိုး/ပျဉ်ကာ) (လုံးဝပျက်စီး)
- ဘာသာရေးကျောင်း(ဘေးအမျိုးအစားမခွဲခြားပါ)(လုံးဝပျက်စီး)
- တစ်စိတ်တစ်ပိုင်းပျက်စီး(အိမ်/ဘာသာရေးကျောင်း)
- မီးတားကြိုတင်ဖျက်သိမ်း(အိမ်/ဘာသာရေးကျောင်း)
- လုံးဝပျက်စီး(တိုက်/သွပ်မိုး/ပျဉ်ကာ)
- လုံးဝပျက်စီး(ခနိမိုး/ထရံကာ)
- တစ်စိတ်တစ်ပိုင်းပျက်စီး၊မြေပြို၊ကမ်းပြိုဘေးများအတွက်
- ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်များ

၂၀၀,၀၀၀/-
၂၀၀,၀၀၀/-
၁၀၀,၀၀၀/-
၃၀၀,၀၀၀/-
၁၀၀,၀၀၀/-
၁၀၀,၀၀၀/-
၂၀၀,၀၀၀/-
၁၀၀,၀၀၀/-
၁၀၀,၀၀၀/-

မှတ်ချက်။ ဆုံးရှုံးသည့်အိမ်အမျိုးအစားပေါ်မူတည်၍ ထောက်ပံ့ပါသည်။



လူမှု/ကယ်ဆယ် ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများ
 ရေဘေးသင့်ပြည်သူများထံ ကယ်ဆယ်ရေးပစ္စည်းများ
 သွားရောက်ထောက်ပံ့ပေးအပ်နေစဉ်



လူမှု/ကယ်ဆယ် ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများ
 ရေဘေးသင့်ပြည်သူများထံ ကယ်ဆယ်ရေးပစ္စည်းများ
 သွားရောက်ထောက်ပံ့ပေးအပ်နေစဉ်



ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန
 ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍
 အားပေးစကားပြောကြားစဉ်



ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဇရာပုံခရိုင်ဦးစီးမှူးရုံးမှ
 တာဝန်ရှိသူများ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်နေစဉ်



ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်နေစဉ်


သဘာဝဘေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှု



လက်ကမ်းစာစောင်နှင့် နံရံကပ်စာစောင်များထုတ်လုပ်ဖြန့်ဝေခြင်း

လက်ကမ်းစာစောင်များ

- မီးဘေး (Fire)
- ရေဘေး (Flood)
- မုန်တိုင်းဘေး (Storm)
- မိုးကြိုးဘေး (Thunder Lighting Strom)
- ငလျင်ဘေး (Earthquake)
- ဆူနာမီဘေး (Tsunami)
- မြေပြိုဘေး (Landslide)
- မိုးခေါင်ရေရှားဘေး (Drought)



သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်း

သင်တန်းကျောင်း၏ရည်ရွယ်ချက်

- ❖ ပြည်သူလူထုအတွင်း သဘာဝဘေးဆိုင်ရာ အသိပညာများပိုမိုကျယ်ပြန့်စွာ ရောက်ရှိစေခြင်းဖြင့် ဘေးဒဏ်ခံနိုင်စွမ်းရှိသော လူ့အဖွဲ့အစည်းပေါ်ပေါက်လာစေရေး
- ❖ လူသားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး
- ❖ သဘာဝဘေးစီမံခန့်ခွဲမှုတွင် ပါဝင်ဆောင်ရွက်နေသူများ၏ စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်ရေး

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ပို့ချလျက်ရှိသော သင်တန်းများ

စဉ်	သင်တန်းအမည်	သင်တန်းကာလ
၁	သဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း	(၁၂)ရက်
၂	ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနည်းပြသင်တန်း	(၁၂)ရက်
၃	စခန်းညှိနှိုင်းဆောင်ရွက်ခြင်းနှင့် စခန်းစီမံဆောင်ရွက်ခြင်းဆိုင်ရာနည်းပြသင်တန်း	(၁၆)ရက်
၄	ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ခြင်းဆိုင်ရာ နည်းပြသင်တန်း	(၁၂)ရက်
၅	ကြိုတင်သတိပေးစနစ်ဆိုင်ရာ နည်းပြသင်တန်း	(၁၂)ရက်
၆	ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနည်းပြသင်တန်း	(၁၂)ရက်
၇	အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ နည်းပြသင်တန်း	(၁၆)ရက်
၈	ကဏ္ဍပေါင်းစုံ ကနဦးလိုအပ်ချက်များ ဆန်းစစ်မှုနည်းပြသင်တန်း	(၁၇)ရက်
၉	ပိုမိုကောင်းမွန်သော ပြန်လည်ထူထောင်ခြင်းဆိုင်ရာ နည်းပြသင်တန်း	(၁၈)ရက်
၁၀	ဘေးအန္တရာယ်ကြုံကြုံခံနိုင်ရေး လူငယ်ခေါင်းဆောင်သင်တန်း	(၅)ရက်
၁၁	GIS (Geographic Information System) သင်တန်း	(၁၁)ရက်
၁၂	English Language Course Beginner and Intermediate သင်တန်း	(၁၇)ရက်



သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ သင်တန်းဖွင့်လှစ်ခဲ့မှုမှတ်တမ်းဓာတ်ပုံများ



Cyclone Shelter များတည်ဆောက်ပြီးစီးမှုနှင့် ဆောက်လုပ်ဆဲအခြေအနေ

စဉ်	တိုင်းဒေသကြီး/ ပြည်နယ်	ဆောက်လုပ် ပြီး	ဆောက်လုပ် ဆဲ	ဆောက်လုပ် ရန်လျာထား	စုစုပေါင်း
၁	ဧရာဝတီ	၇၃	၂၀	၄၀	၁၃၃
၂	ရန်ကုန်	၉	-	-	၉
၃	ရခိုင်	၂၄	၁၉	၁၁	၅၄
၄	ကရင်	၂	-	-	၂
၅	ပဲခူး	၅	-	-	၅
၆	တနင်္သာရီ	၃	-	-	၃
၇	ချင်း	၁	၂	၁	၄
၈	ရှမ်း	-	၁	-	၁
၉	စစ်ကိုင်း	-	၇	-	၇
၁၀	မွန်	-	၃	-	၃
	စုစုပေါင်း	၁၁၇	၅၂	၅၂	၂၂၁

ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ ၊ ချောင်းဝကျေးရွာ

- ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ ချောင်းဝကျေးရွာ (၁၃၅ X ၁၃၅ X ၃၂)ပေ၊ ၅၀၀ဦးဆံ့

- ဘိုကလေးမြို့နယ်၊ ချောင်းပြကြီးကျေးရွာအုပ်စု၊
ဒီးဖြူရွာမကျေးရွာ
(၆၀x၃၀)ပေလူဦးရေ(၃၅၀)ဆံ့




သုံးခွမြို့နယ်၊ ဇောတိကကျေးရွာ



ကွမ်းခြံကုန်းမြို့နယ်၊ မယ်ရပ်ကုန်းကျေးရွာ



ကွမ်းခြံကုန်းမြို့နယ်၊ မှော်ဘီကျေးရွာ



ကွမ်းခြံကုန်းမြို့နယ်၊ သရက်သုံးပင်ကျေးရွာ



ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့



သနပ်ပင်မြို့နယ်၊ ရစ်ကန်လေးကျေးရွာ



ကော့သောင်း မြို့နယ်၊ ပလုံးတုံတုံးကျေးရွာ



သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာ



အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)

- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို နိုင်ငံတကာ Website များမှ လေ့လာဆန်းစစ်၍ ဘေးဖြစ်နိုင်မှုအခြေအနေများ၊ ဘေးဖြစ်နေမှုအခြေအနေများကို ဆန်းစစ်လေ့လာထုတ်ပြန်ပေးလျက်ရှိပါသည်။ အရေးပေါ်အခြေအနေဖြစ်ပေါ်ချိန်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန ဖွင့်လှစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ စုပေါင်းတာဝန်ထမ်းဆောင်ပြီး တစ်နေရာထဲမှ စီမံခန့်ခွဲဖြေရှင်းဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
- Emergency Management Centre တိုင်းဒေသကြီး/ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနဖွင့်လှစ်မည်။

EOC တွင်ဆောင်ရွက်မှုများ



အာဆီယံဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု


အာဆီယံဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

- သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်း မူဘောင် (Sendai Framework for Disaster Risk Reduction-SFDRR)
- သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံ သဘောတူညီချက် (ASEAN Agreement on Disaster Management and Emergency Response-AADMER)
- အာဆီယံသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ(ASEAN Committee on Disaster Management-ACDM)
- အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေးညှိနှိုင်းမှုဌာန(ASEAN Coordinating Centre for Humanitarian Assistance on disaster management-AHA Centre)

ဆန်ဒိုင်းမူဘောင်လုပ်ငန်းစဉ်၏ ဦးစားပေးလုပ်ငန်းများ(၂၀၁၅-၂၀၃၀)

- သဘာဝဘေးအန္တရာယ် ဖြစ်ပွားကျရောက်မှုများအား သိမြင်သဘောပေါက်နားလည်ခြင်း
(Understanding disaster risk)
- ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲနိုင်ရန်အတွက် ၎င်းတို့အပေါ်
ထိန်းချုပ်ကွပ်ကဲမှု ပိုမိုအားကောင်းလာစေခြင်း (Strengthening disaster risk
governance to manage disaster risk)
- ဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ
လျော့ချရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်း (Investing in disaster
risk reduction for resilience)


- ထိရောက်သောတုံ့ပြန်ဆောင်ရွက်မှုများအတွက် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို မူလအခြေအနေထက်ပိုမိုကောင်းမွန်အောင်ပြန်လည် ဆောင်ရွက်ပေးခြင်း တို့ကို မြှင့်တင်ဆောင်ရွက်ရန်။ (Enhancing disaster preparedness for effective response and to “Build Back Better” in recovery, rehabilitation and reconstruction)



သဘာဝဘေးစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘော တူညီချက်


(ASEAN Agreement on Disaster Management and Emergency Response -AADMER)

- ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များတွင်
ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရေး၊
နည်းပညာပိုင်းဆိုင်ရာထောက်ပံ့မှုများပေးနိုင်ရေး
တို့အတွက် ဒေသတွင်းမူဘောင်တစ်ခု ဖြစ်ပါသည်။



ASEAN Disaster Recovery Reference Guideline

- မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ပူးတွဲ တာဝန်ယူ၍ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ အဖွဲ့ဝင်နိုင်ငံများအဖြစ် ပူးပေါင်း၍ ရေးဆွဲခဲ့ပါသည်။
- အဆိုပါ Guideline အား AADMER Work Program ၏လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် ဒေသတွင်း ပြန်လည်ထူထောင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ပိုမိုထိရောက်ပြီး ဘေးဒဏ်ကြုံကြုံခံနိုင်သော ပြန်လည်ထူထောင်ရေး ဖြစ်စေရန် ရည်ရွယ်ပါသည်။



အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေးညှိနှိုင်းမှုဌာန(AHA-Centre)နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

- အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၌ ကျင်းပပြုလုပ်
ခဲ့သည့်(၁၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်များမှ အာဆီယံ
လူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာန တည်ထောင်ရေး သဘောတူညီချက်ကို
လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါသည်။
- မြန်မာနိုင်ငံအနေဖြင့်လည်း AHA-Centre တည်ထောင်ရေးအတွက် ရန်ပုံငွေထည့်ဝင်ထားပြီး
အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
လျက်ရှိပါသည်။
- One ASEAN One Response

အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်နှင့်
ဥပဒေများ


ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ရေးစီမံချက် ရေးဆွဲထားရှိမှု

- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)တို့ပူးပေါင်း၍ ရေးဆွဲခဲ့ပါသည်။
- ငလျင်ဘေးအန္တရာယ်ဖြစ်နိုင်ခြေများသည့် နေပြည်တော်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် အဓိကအကောင်အထည်ဖော်ဆောင်ရွက်ရန်
- ရန်ကုန်တိုင်းဒေသကြီး ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်(မူကြမ်း)ကို ရေးဆွဲလျက်ရှိပါသည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့်

Standing Order on Disaster Management

- ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့ပါသည်။
- တည်မြဲအမိန့်၌ နိုင်ငံတော်အဆင့် ကော်မတီများ ဖွဲ့စည်းမှုနှင့် တာဝန်ဝတ္တရားများ၊ တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန(၂၄)ခုနှင့် စည်ပင်သာယာရေးကော်မတီများ၏ လုပ်ငန်းတာဝန်များကို အတိအကျထုတ်ပြန်ထားရှိပါသည်။
- သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ပြင်ဆင်ရေးဆွဲလျက်ရှိပါသည်။




မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction –MAPDRR)

အကြောင်းအရာ	မူလစီမံချက်	အသစ်ပြန်လည်ရေးဆွဲသည့်စီမံချက်
စတင်ရေးဆွဲသည့်ခုနှစ်	၂၀၀၉	၂၀၁၇
တရားဝင်ထုတ်ပြန်မှု	၄-၆-၂၀၁၂	၉-၁၀-၂၀၁၇
အဓိကကဏ္ဍကြီး	(၇)ခု	(၄)ခု
လုပ်ငန်းစီမံချက်	(၆၅)ခု	(၃၂)ခု
မျှော်မှန်းချက်	လူ့အသက်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ရရှိပြီးသော ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို အကာအကွယ် ပေးနိုင်သည့် ပိုမိုဘေးကင်းလုံခြုံ၍ သဘာဝဘေးအန္တရာယ်များမှ ခံနိုင်ရည်ရှိသည့် မြန်မာနိုင်ငံဖြစ်လာစေရန်	လူ့အသက်ဆုံးရှုံးမှု၊ စီးပွားရေး၊ ရွေးဟောင်းအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သည့် မြန်မာနိုင်ငံ ဖြစ်လာစေရန်

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေ

- သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့တွင်ထုတ်ပြန်နိုင်ခဲ့ပြီး အခန်း (၉)ခန်း၊ ပုဒ်မ (၄၃)ခု ပါဝင်ပါသည်။
- သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနည်းဥပဒေကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင်ထုတ်ပြန်နိုင်ခဲ့ပြီး အခန်း (၁၂)ခန်း၊ ပုဒ်မ (၇၀)ခု ပါဝင်ပါသည်။



သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ

- အခန်း(၁)။ အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်
- အခန်း(၂)။ ရည်ရွယ်ချက်
- အခန်း(၃)။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းခြင်း၊ ယင်း၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ
- အခန်း(၄)။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များဖွဲ့စည်းခြင်း၊ ယင်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
- အခန်း(၅)။ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသဖြစ်ကြောင်းကြေညာခြင်း
- အခန်း(၆)။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု
- အခန်း(၇)။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ
- အခန်း(၈)။ ပြစ်မှုနှင့်ပြစ်ဒဏ်များ
- အခန်း(၉)။ အထွေထွေ

အခန်း(၂) ရည်ရွယ်ချက်များ

- (က)သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ကို စနစ်တကျ ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊
- (ခ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို စနစ်တကျ ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားကော်မတီနှင့် ဒေသဆိုင်ရာအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊
- (ဂ) သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြား အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြားဒေသတွင်း အဖွဲ့အစည်းများနှင့် လည်းကောင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန်၊

အခန်း(၂) ရည်ရွယ်ချက်များ

- (ဃ)သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် သဘာဝပတ်ဝန်းကျင်
ကို ပြန်လည်ထိန်းသိမ်းကာကွယ်ရန်၊
- (င)ဘေးသင့်သူများအား ပိုမိုကောင်းမွန်သည့် လူနေမှုဘဝ ရရှိစေရေးအတွက်
ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စီစဉ်ဆောင်ရွက်ပေးနိုင်ရန်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ

- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များသည် အမျိုးသားကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဘဏ္ဍာရေး စည်းမျဉ်းများကို ရေးဆွဲရမည်။
- အမျိုးသားကော်မတီသည်လိုအပ်ပါကအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေသို့ ခွဲဝေပေးနိုင်သည်။
- အမျိုးသားကော်မတီသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေတို့ကို သုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်း၍ စာရင်းစစ် အစီရင်ခံစာကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့် အညီ တင်ပြရမည်။

ပြစ်မှုနှင့်ပြစ်ဒဏ်များ

ပေါ့ဆမှု၊ တမင်ပြုလုပ်မှု ကြောင့်ဘေးဖြစ်ပေါ်လျှင်

- သုံးနှစ် ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

တာဝန်ထမ်းဆောင်သည်ကိုနှောင့်ယှက်၊ ဟန့်တား၊ တားဆီး၊ လက်ရောက်ကျူး

- နှစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ

မဟုတ်သတင်းလွှင့်စာရင်းမမှန်ရေးသွင်း၊

တာဝန်ပျက်ကွက်တားမြစ်ချက်

ဖောက်ဖျက်ညွှန်ကြားလျက်လိုက်နာရန်ပျက်ကွက်၊

အခွင့်မရှိဝင်ရောက်အလွဲသုံး၊

လိမ်လည်တင်ပြတောင်းခံ

- တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

ပြစ်မှုနှင့်ပြစ်ဒဏ်များ

ဘေးလွတ်ရာရွှေ့ပြောင်းရန် ညွှန်ကြားချက်လိုက်နာရန်ပျက်ကွက်

- တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်းခံရမည်။

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏လုပ်ငန်းဆောင်ရွက်ထားရှိမှုများ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးငလျင်ဘေး ထောက်ပံ့မှု

- ၂၀၁၇ခုနှစ်၊ မတ်လ (၁၃)
- ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်
- အိမ်ခြေ(၆)လုံးအတွက်အိမ်ဆောက်ပစ္စည်းထောက်ပံ့မှု (၁၂၀၀၀၀၀/-)
- လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့မှု (၆၀၉၀၀/-)
- သာသနိကအဆောက်အဦ(၂၉)လုံးအတွက် (၅၈၀၀၀၀၀/-)
- ဆေးရုံတက်လူနာ(၆)ဦးအတွက် (၃၀၀၀၀၀/-)
- စုစုပေါင်းထောက်ပံ့မှု ၇၃၆၀၉၀၀/-



(၁၃-၃-၂၀၁၇) ရက်နေ့တွင် တိုက်ကြီးမြို့အနီးလှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး (၅.၈)အင်အား အသင့်အတင့်ရှိ ငလျင် ဘေးကြောင့် ဒဏ်ရာရလူနာများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ဒဏ်ရာရလူနာထောက်ပံ့ငွေများ ပေးအပ်နေစဉ်



(၁၃-၃-၂၀၁၇) ရက်နေ့တွင် တိုက်ကြီးမြို့အနီးလှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး (၅.၈)အင်အား အသင့်အတင့်ရှိ ငလျင်ဘေးကြောင့်ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေများအတွက် လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်နေစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးဖြစ်ပွားမှုနှင့် ထောက်ပံ့မှု

ဘဏ္ဍာရေးနှစ်	ဘေးဖြစ်ပွားမှု အကြိမ် အရေအတွက်	အိမ်ထောင်စု	သေဆုံး	ဒဏ်ရာရ	ထောက်ပံ့ငွေ စုစုပေါင်း (ကျပ်)
၂၀၁၆-၂၀၁၇	၅၂	၂၄၆၄	၁၄	-	၆၉,၃၄၉,၅၄၆
၂၀၁၇-၂၀၁၈	၅၄	၁၀၅၂	၇	၆	၉၆,၄၁၇,၅၃၂
၂၀၁၈ခုနှစ်၊ ဧပြီလမှ ၂၀၁၉ခုနှစ် မတ်လထိ)	၁၁၈	၂၁၁၄	၃၉	၅၁	၁၆၆,၂၄၅,၇၆၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း သင်တန်းများ၊ ဟောပြောပွဲများနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်မှု

ဇယား	သင်တန်းအမည်	၂၀၁၇-၂၀၁၈		၂၀၁၈ (ဧပြီလမှ ဒီဇင်ဘာလအထိ)		၂၀၁၉ခုနှစ် (ဇန်နဝါရီလမှ ယနေ့ထိ)	
		အကြိမ် အရေအတွက်	လူဦးရေ	အကြိမ် အရေအတွက်	လူဦးရေ	အကြိမ် အရေအတွက်	လူဦးရေ
၁	မုန်တိုင်းနှင့် ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းများ	၈	၂၂၁၀ ဦး	၁	၃၀၀ ဦး	-	-
၂	သဘာဝဘေးအသိပညာပေးဟောပြောပွဲ များ	၃၀	၄၄၄၉ ဦး	၅၁	၁၂၆၂၂ ဦး	၉	၉၀၀
၃	သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းများ	၈	၂၄၀ ဦး	-	-	၁	၃၀
၄	တိုင်းဒေသကြီးအဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း	-	-	-	-	၁	၅၆

ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း (Earthquake Drill)

- ၂၀၁၇ခုနှစ်၊ မတ်လ(၁၈)နှင့်(၁၉)ရက်
- ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း
ရန်ကုန်တိုင်းဒေသကြီး



ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း (Earthquake Drill)

- ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းလသာမြို့နယ်နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းလမ်းမတော်မြို့နယ်တို့တွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်း



ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း (Earthquake Drill)

- ၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း အလုံမြို့နယ်တွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်း



ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း (Earthquake Drill)

- ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ကျိုက်ဝိုင်းဘောလုံးကွင်းတွင်ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်း



ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက်မှု

- ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးများ အတွက်

ငလျင်ဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်

- ၂၀၁၈ ခုနှစ်တွင် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ အင်းစိန်မြို့နယ်နှင့် သုံးခွမြို့နယ်
- ၂၀၁၉ ခုနှစ်တွင် သန်လျင်မြို့

မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်

- ၂၀၁၉ ခုနှစ်တွင် တွံတေးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်

ရေဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်

- ၂၀၁၉ ခုနှစ်တွင် မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် ကျောက်တန်းမြို့နယ်

မီးဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်

- ၂၀၁၉ ခုနှစ်တွင် ကော့မှူးမြို့နယ်

မိနိုင်းဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက်မှုမှတ်တမ်း



ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း သင်တန်းများဖွင့်လှစ်မှုမှတ်တမ်းများ

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းအဖွင့်အမှာစကားပြောကြားနေပုံ



တွံတေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်းအဖွင့်အမှာစကားပြောကြား
နေပုံ



ရန်ကုန်တိုင်းဒေသကြီးသဘာဝဘေးစီမံခန့်ခွဲမှုအတွက် ဖွဲ့စည်းဆောင်ရွက်မှု

ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အောက်ရှိ လုပ်ငန်းကော်မတီ(၁၂)ခု-

- (၁) သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ
- (၂) ရွာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ
- (၃) ဘဏ္ဍာငွေရွာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ
- (၄) သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ
- (၅) အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ
- (၆) လုံခြုံရေးလုပ်ငန်းကော်မတီ
- (၇) နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ
- (၈) ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ
- (၉) ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ
- (၁၀) ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက် များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ
- (၁၁) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ
- (၁၂) ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ

Earthquake Forum ကျင်းပဆောင်ရွက်မှု

- ပထမအကြိမ်လျင်ဖိုရမ်ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ (၈-၁၀-၂၀၁၆)နေ့တွင် ကျင်းပခဲ့
- ဒုတိယအကြိမ်လျင်ဖိုရမ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်နည်းပညာတက္ကသိုလ်၌ (၁၃-၇-၂၀၁၈)နေ့နှင့် (၁၄-၇-၂၀၁၈)နေ့တွင် ကျင်းပခဲ့

Hot Line ဖုန်းများဖွင့်လှစ်ထားရှိမှု

- ဘေးအန္တရာယ်ဖြစ်ပွားမှုသတင်းများကိုလျင်လျင်မြန်မြန် ရရှိစေရန်နှင့်သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပြည်သူ့အသံကို တိုက်ရိုက်ကြားသိနိုင်ရန်အတွက် Hot Line ဖုန်းများ (၀၆၇-၃၄၀၄၆၆၆, ၀၆၇-၃၄၀၄၇၇၇)ကို (၂၄)နာရီဖွင့်လှစ်ထားရှိပြီး ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထုများမှ Hot Line သို့ တိုက်ရိုက်သတင်းပေးပို့လာသည့် ဖြစ်စဉ်များကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများထံ ဆက်လက်သတင်းပေးပို့ပြီး အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ့ထံမှ တိုက်ရိုက်သတင်းရရှိပြီး ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်သဖြင့် ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပိုမိုအထောက်အကူဖြစ်လာစေပါသည်။

- KOBO Mobile Application- သဘာဝဘေးဆိုင်ရာ သတင်းအချက်အလက်များရယူနိုင်ရန်
- DAN Mobile Application- ဘေးအန္တရာယ်ကြုံတင်သတိပေးချက်များ၊ သတင်းအချက်အလက်များပေးပို့နိုင်ရန်



ဒါန မိုဘိုင်း




Be Alert!
Be Prepared!

Application

သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး မိုဘိုင်း App

မြန်မာနိုင်ငံရဲ့သဘာဝဘေးအန္တရာယ်၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများအားလုံးကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ဖို့အတွက် ဒါနမိုဘိုင်း Application ကို သင့်ဖုန်းလေးထဲမှာ ထည့်သွင်းထားရန် လိုအပ်ပါတယ်

ဒါနမိုဘိုင်း Application ကို သင့်ဖုန်းလေးထဲရောက်ရှိနိုင်ဖို့ Andriod Phone တွေအတွက် Google Play Store  နဲ့ iOS Phone တွေအတွက် App Store  ကနေ DAN Myanmar ကိုရွေးချယ်ပြီး Download ရယူနိုင်ပါပြီ

<http://chalkandslate.co/rrd/dan.apk> မှလည်း တိုက်ရိုက် ရယူနိုင်ပါတယ်။

မိတ်ဖက်အဖွဲ့အစည်း



Empowering lives.
Resilient nations.

သင့်မိုဘိုင်းဖုန်းထဲမှာ အမြန်ဆုံး ထည့်သွင်းထားလိုက်ပါ။

ကျေးဇူးတင်ရှိပါသည်။